

ယက်သွယ် က၊ <shet thwe> 交叉  
 ယောက် က၊ <shaut> (古)勾挂住,缠住,衰败  
 ယှဉ် က၊ <shin> ①并立,并排: ~ ရှိရပ်သည်။ 并排站立。  
 / လယ်သမားများသည်ကျွန်ုပ်နှင့်နွားနှင့် ~ ရှိထွန်ယက်စိုက်ပျိုးကြရ  
 သည်။ 农民只能和牛相依为命在一起耕田。②较量,  
 竞争: ခားချင်း ~ ရပ်သည်။ 用刀对砍。③对比: ဥာဏ်နှင့်  
 ~ ရှိလုပ်ပါ။ 动脑筋做。  
 ယှဉ်စပ် က၊ <shin sat> 比较,对照: စာဆိုများ၏ဖွားသက္ကရာဇ်  
 ကိုရာဇဝင်မင်းဆက်များနှင့် ~ မှတ်ရမည်။ 必须把文学家的生  
 辰同朝代对照起来记。  
 ယှဉ်တူ က၊ <shin tu> = ယှဉ်ပြိုင်  
 ယှဉ်တွဲ က၊ <shin twe> 并存: ငြိမ်းချမ်းစွာအတူ ~ နေထိုင်

သည်။ 和平共存。和平共处。  
 ယှဉ်နှိုင်း က၊ <shin hnain> = နှိုင်းယှဉ်  
 ယှဉ်နှံ့ က၊ <shin hnwe> 一起参加,共同干  
 ယှဉ်ပူး က၊ <shin pu> 合并,并列  
 ယှဉ်ပေါင်း က၊ <shin paun> 合作  
 ယှဉ်ပျဉ် န၊ <shin pyin> 船,船底板  
 ယှဉ်ပြိုင် က၊ <shin pyain> 比赛,竞赛: ~ ကစားသည်။ 比  
 赛。 / ~ ပွဲ 比赛  
 ယှဉ်ဖော် န၊ <shin phaw> ①合作者 ②对手  
 ယှဉ်ဖက် I က၊ <shin phet> 竞争 II န၊ <shin bet> 对  
 立面,对手  
 ယှဉ်မှီ က၊ <shin hmi> 交往,结交



၄ I န၊ <ya'ra'> 缅文第二十七个字母,名叫 ရကောက်,也  
 叫 ရကြီး,在读巴利文或英语外来语时要读成 卷舌音  
 II က၊ <ya'> ①收到,接到,得到: သံကြီးစာ ~ ပြီလား။  
 接到电报了没有? / သူ့ဆီကစာမ ~ တာအတော်ကြာပြီ။ 好  
 久没收到他的信了。 / ကျနော် ~ သမျှသုံးပစ်သည်။ 我把  
 挣得的钱全部用光了。 / ပေါင်းတွေတော်တော်စျေး ~ လိုက်  
 တယ်။ 稻子卖了相当好的价钱。②(雨量)充沛,充分:  
 တနှစ်လုံးမိုး ~ သည်။ 全年雨量充沛。③抓获,俘获 ④掌  
 握……技能: စာကျက်တာ ~ ပြီလား။ 复习好功课了吗?  
 / သူမကစောင်းတီးတတ်တယ်၊အဆိုလဲ ~ သဗျ။ 她会弹钢琴也  
 会唱歌。⑤结婚: သူတို့ချင်း ~ နေကြပြီ။ 他们俩已经结  
 婚了。⑥行,成,可以: ဒီလိုလုပ်ယင် ~ မလား။ 这样干行  
 吗? / ငါ့ကိုဒီလိုလာပြီးလို့ဘယ် ~ မလဲ။ 这怎么能蒙得了  
 我呢? ⑦成为,形成,达到: အဓိပ္ပာယ် ~ သည်။ 有……的  
 意思。 / အရိပ် ~ သည်။ 有阴凉。 / လိမ္မာပုံ ~ သည်။ 看  
 来很懂事。 III ဝ၊ <ya'> 许可,准许(用于禁令): မ  
 သွား ~ ။ 不许走! / မလုပ် ~ ။ 不许做! / အခွင့်မရှိမဝင်  
 ~ ။ 未得允许,不得入内。 IV ကထ၊ <ya'> ①得到,  
 获得: အကျိုးကျေးဇူးအထူးခံစားကြ ~ ပါကုန်၏။ 都享受到  
 特殊恩惠。②必须,得,只好: ယခုကားထိုသို့လုပ် ~ တော့  
 မည်။ 现在也只好那么办了。 / ဒီလိုရေး ~ တယ်၊ဟိုလိုရေး  
 ~ သွား။ 必须这样写,不能那样写。 / ဒီစက်ဘီးဘယ်လောက်  
 ပေး ~ သလဲ။ 这辆自行车得花多少钱? ③可以,能够:  
 ဤအသီးကိုစား ~ သလား။ 这果子能吃吗?

၄ကစု I န၊ <ya' g-zu'> 所能得到的一切,所搜集到的一  
 切杂物: ပစ္စည်းများကို ~ ပေါင်းလိုက်သည်။ 把所得到的物资

收集起来。 II နဝ၊ <ya' g-zu'> 所能得到的: ~ အလုပ်  
 များ 一切容易找到的工作 III ကဝ၊ 随便,凑合  
 ၄ကပေါက် I ကဝ၊ <ya' g-baut> 凑合着,随便,将就: အလုပ်  
 မယ်မယ်ရရမရသေးခင်တော့ဒီလိုပဲ ~ လုပ်ရတာပေါ့။ 在还没找  
 到正式工作以前,只好这么凑合着干呗! II နဝ၊ <ya'  
 g-baut> 凑合着的  
 ၄ကလယ်လိုက် က၊ <y-g-le lait> (喻)难办: လုပ်ငန်းက ~ နေ  
 ပြီ။ 事情怎么也办不成。  
 ၄ကာ န၊ <y-ga> (给神的)祭品,牺牲: နတ် ~ ပွဲ 祭神仪式  
 ၄ကား သ၊ <ya' ga:> 由于……所以……: တကိုယ်ကောင်းဝါဒ  
 သည်အလွန်ဆိုးဝါး ~ ကျွန်တော်တို့၏ဦးနှောက်ထဲမှထုတ်ပယ်ပစ်ရမည်။  
 个人主义危害很大,所以必须从我们头脑中清除出去。  
 ၄ကောက် န၊ <ya' gaut> 缅文字母 ၄ 的名称  
 ၄ကောက်ကြော န၊ <ya' gaut kyaw> 【解】主动脉,大动脉  
 ၄ကောက်ဆို့ န၊ <yg' gaut hso'> 【解】主动脉的瓣膜  
 ၄ကင်း န၊ <y-gin:> ①晾晒棉花用的一种大眼浅底竹筛  
 ②(古)吹鼓手  
 ၄ကင်းသည် န၊ <y-gin: dhi/y-gin: dhe> 吹鼓手  
 ၄ကောင်းလား ဝ၊ <ya' gaun: la:> (责怪语气)怎么能……  
 呢?能这么……吗?: သူတို့ကိုအသိမပေး ~ လို့ကျနော်ကိုအပြစ်  
 တင်တယ်။ 他责备我怎么没告诉他们。 / ဒီလိုပြော ~ လို့  
 အပြစ်တင်တယ်။ 责怪我怎么这么能这么说呢?  
 ၄ကောင်းစေ I က၊ <ya' gaun: zei> 应该得到 II ဝ၊ <ya'  
 gaun: zei> 但愿能: စား ~ ။ 但愿能吃到。 / သွား ~ ။  
 但愿能去。  
 ၄ကိုင် န၊ <y-gain> (诗)森林